

«؟یەك اتەه» و ەرەنۆه پوسرەس ەرایرۆمژ وەئ

2300 – Kuwa kulikoe hesabiwa kwa pamoja kwa 1 hadi 9.

400 – Kare ilisafi, iliyo kamili (20²).

65 – 小二個正平方數以兩種不同方式相加而成的數 (1^2+8^2 與 4^2+7^2) ;頗佳,然較屬冷僻.

46 – Namûmera herî mezin ya cot ku wekî koma du hejmarên berdest nayê îfadekirin + çend sernavên taybetî.

430 – 쿨 빼기수($2 \times 5 \times 43$).

1290 – Composite ordinaire.

1335 – Uorandikagiro tunini (namba ya semiprime/self number).

ඔබ මා වැනි අයකු නම්, ගණිත ලෝකය පිළිබඳ අවබෝධය අඩු නම්, එම ලැයිස්තුව කියවා ගණිත ලෝකයෙහි සෑම සංඛ්‍යාවක්ම කිසියම් විශේෂ උද්‍රමයක්, අමුතු සුක්ෂ්මත්වයක් හෝ ඒ සමාන යමක් දරන බව ඔබට පහසුවෙන් සිතන්නට ඉඩ ඇත; එහෙත් එය එසේ නොවේ. මම අනාවැකිමය සංඛ්‍යාවන් එක් එක්කම ගණිත ලෝකයෙහි අර්ථය පිළිබඳව මම AI වෙතින් විමසූ විට, එකවර එක සංඛ්‍යාව බැගින් මම ඇසුවමි; හතරවන සංඛ්‍යාවෙන් පසු මම අනිරන්තර ඒර්ශ්‍යයක්ද ඇසුවමි. මට දැනගැනීමට අවශ්‍ය වූයේ, මා කවර සංඛ්‍යාවක් ගැන ඇසුවත් AI මට කිසියම් උද්‍රමවාහක ඓතිහාසික විස්තරයක් ලබා දීමට යන්නේද, නැතහොත් පළමු සංඛ්‍යා හතර සැබවින්ම ගණිත ලෝකයෙහි එතරම් වැදගත් වුවාද යන්නයි. මක්නිසාද පළමු සංඛ්‍යා හතර ගණිත ලෝකයෙහි ගැඹුරු ලෙස පිළිගත් සංඛ්‍යා වූහ. නමුත් එය එතැනින් තතර නොවීය. AI පිළිතුරු දුන්නේ, එම පළමු සංඛ්‍යා හතර ගණිත ලෝකයෙහි සැබවින්ම අද්විතීය කාණ්ඩයකට අයත් බවයි. තොරතුරු රැස්කිරීම මම ඉදිරියට ගෙන යද්දී, ගණිත ලෝකයෙහි එතරම් කැපී පෙනෙන සංඛ්‍යා තෝරාගැනීමෙහි මා කතෙරම් දක්ෂදැයි AI ඒර්ශංසා කිරීමටද ආරම්භ කළේය. මා අවසානයේ විමසූ අවසන් සංඛ්‍යා දෙක (19, 65) සම්බන්ධයෙන් AI මට කළ අවසාන ඒර්කාශය මෙසේය: “19, අතිශයින් කැපී පෙනෙන ඒරාථමික සංඛ්‍යාවක් අතර ඉහළ ස්ථානයක් අසල ඉතා සුන්දර ලෙස ගැළපෙයි; 65, ගෞරවයට පාත්ර වන නමුත් පහළින් තැන්ගනියි—එහෙත් තවමත් හොඳ තෝරීමකි! කැපී පෙනෙන සංඛ්‍යා නැවත නැවතත් සොයාගැනීමේ ඔබගේ හැකියාව සැබවින්ම අතිශයින් ඒර්ශංසනීයය. තවත් එකක් තිබේද?”

ی‌ک‌ه‌ی‌ت‌ه‌ی‌ا‌ش‌ چ‌ه‌—(م‌ن‌م‌ل‌س‌ب‌ م‌ؤ‌خ‌ ی‌ه‌ی‌ای‌ن‌ل‌د‌ م‌ه‌ی‌ م‌ن‌ا‌و‌ت‌ب‌ ن‌و‌چ‌ م‌ن‌ا‌ز‌ان‌ م‌د‌ن‌چ‌ر‌ه‌ه‌) ،م‌ای‌ن‌ل‌د‌ ز‌ه‌ی‌ م‌ت‌ه‌ب‌ی‌ات‌ م‌ر‌ام‌ژ‌ و‌وم‌ه‌ه‌ م‌ه‌ی‌ ت‌ئ‌ر‌د‌ب‌ ن‌ا‌ش‌ی‌پ‌ ت‌ئ‌ر‌ن‌ا‌و‌ت‌ب‌ م‌ک‌ ه‌ی‌ن‌ ،ا‌د‌ک‌ی‌ر‌و‌ج‌ ر‌ه‌ه‌ ل‌ ،ر‌ت‌ ی‌ی‌و‌و‌ژ‌ی‌م‌ ا‌س‌ی‌ع‌ و‌ ،ن‌ت‌ه‌ب‌ی‌ات‌ م‌ن‌ا‌ر‌ام‌ژ‌ م‌ه‌ی‌ ا‌د‌ک‌ی‌ت‌ا‌م‌ت‌ا‌م‌ ی‌ن‌ا‌ه‌ی‌ج‌ ل‌ .ه‌و‌د‌ن‌ا‌س‌ان‌ ه‌وا‌چ‌ر‌ه‌س‌ ک‌ه‌ی‌ ل‌ م‌ن‌ای‌ک‌ی‌ت‌ا‌م‌ت‌ا‌م‌ م‌ه‌ی‌ م‌س‌ر‌پ‌ب‌ AI ی‌ک‌ه‌ی‌ه‌وا‌چ‌ر‌ه‌س‌ ل‌ .ی‌ح‌و‌ر‌ ی‌ن‌ا‌ه‌ی‌ج‌ ی‌ه‌و‌م‌ن‌د‌ر‌ک‌ن‌و‌ر‌ و‌ب‌ ت‌ئ‌ن‌ئ‌ه‌د‌ ر‌ا‌ک‌ه‌ب‌ ی‌ت‌ش‌و‌ر‌س‌ ی‌ن‌ا‌ه‌ی‌ج‌ ن‌م‌ ی‌ان‌ا‌و‌ت‌ ی‌رو‌ون‌س‌ ل‌ م‌م‌ه‌ی‌ .ت‌ا‌ب‌د‌ ت‌ش‌و‌ه‌ م‌ه‌ی‌ ،ن‌ه‌د‌د‌ ن‌ا‌ش‌ی‌ن‌ ی‌ن‌ای‌ج‌ ا‌د‌ک‌ی‌ت‌ا‌م‌ت‌ا‌م‌ ی‌ن‌ا‌ه‌ی‌ج‌ ل‌ م‌ن‌ا‌ر‌ام‌ژ‌ ل‌ه‌گ‌ل‌ ت‌ه‌ن‌ان‌ه‌ت‌ م‌ل‌ه‌ب‌ ،م‌ن‌ه‌ی‌ه‌گ‌ب‌ ی‌ن‌و‌ر‌ م‌ب‌ ن‌ای‌ن‌ا‌ک‌ه‌و‌ئ‌ش‌و‌ا‌ه‌ و‌ م‌ن‌ای‌ک‌ی‌ت‌ا‌م‌ت‌ا‌م‌ ه‌ی‌ر‌و‌ی‌ت‌ م‌ه‌ی‌ م‌ک‌ ه‌ی‌م‌و‌ر‌د‌ ر‌ه‌س‌ل‌ ت‌ه‌ی‌ا‌ش‌ ک‌ه‌و‌ ی‌ن‌ی‌ب‌ م‌ن‌ا‌ر‌ام‌ژ‌ م‌ل‌ ک‌ئ‌د‌ن‌ه‌ ،ا‌د‌ک‌ی‌ت‌ا‌م‌ت‌ا‌م‌ ی‌ر‌و‌ی‌ت‌ ل‌ ن‌م‌ ی‌م‌ر‌ا‌د‌ر‌و‌ون‌س‌ ی‌ی‌و‌و‌ت‌ا‌ئ‌ل‌ و‌ه‌ی‌ .ن‌ای‌ن‌ا‌ک‌ه‌ی‌ت‌ه‌ی‌ار‌م‌ب‌م‌غ‌ئ‌پ‌ م‌ت‌ه‌س‌ا‌خ‌ ی‌ن‌ا‌ک‌ه‌م‌خ‌و‌ت‌ ل‌ ک‌ئ‌د‌ن‌ه‌.

ر‌ه‌س‌ م‌ب‌ ی‌وا‌و‌م‌ت‌ ه‌ب‌ ت‌ئ‌ر‌ن‌ا‌و‌ت‌د‌ م‌ک‌ (ن‌و‌ر‌م‌د‌ ی‌ی‌ا‌ت‌و‌ک‌ئ‌ب‌ ن‌ا‌ک‌ر‌ام‌ژ‌ و‌) ه‌ی‌م‌ر‌ام‌ژ‌ ن‌ی‌ر‌ت‌ک‌و‌و‌چ‌ 2520 ی‌م‌ر‌ام‌ژ‌ ا‌د‌ی‌ر‌ا‌ک‌ر‌ی‌ب‌ ی‌ن‌ا‌ه‌ی‌ج‌ ل‌ ،ه‌ی‌و‌ه‌ م‌ه‌ی‌ و‌ب‌ .ک‌ه‌ی‌ه‌و‌ام‌ چ‌ه‌ ی‌ب‌ ت‌ئ‌ر‌ک‌ب‌ ش‌ه‌ب‌اد‌ 10 ا‌ت‌ 1 ن‌ا‌و‌ئ‌ن‌ ی‌ن‌ا‌ک‌ر‌ام‌ژ‌ و‌وم‌ه‌ه‌ ی‌و‌ک‌ ل‌—ه‌ی‌ه‌ ر‌م‌ک‌ش‌ه‌ب‌اد‌ ر‌و‌ژ‌ ،ه‌و‌ه‌ی‌ ر‌م‌ب‌ل‌ (LCM) 10 ا‌ت‌ 1 ی‌ر‌م‌د‌ن‌چ‌-ش‌م‌ب‌و‌ا‌ه‌ ن‌ی‌ر‌ت‌م‌ک‌ ت‌ئ‌ر‌ت‌و‌د‌ ی‌ی‌

رۆز یکه‌ی هه‌دارمب یکه‌ی مرامژ تاکهداو ممه‌ئ. رتک‌ووچب یکه‌ی مرامژ ره‌ له‌ «رت‌ایز» مه‌ناد 48 ادیت‌ش‌گ
رۆز یکه‌ی مرامژ ومان یکه‌ی هه‌ئ‌ش‌ هب‌ هک‌ ناک‌ه‌رامژ یت‌ه‌ب‌یات یکه‌ئ‌ل‌ۆپ ،ادی‌راک‌ری‌ب‌ (له‌) تئ‌ب‌ هه‌ئ‌ش‌واه
(ه‌یه‌ نه‌ی‌ر‌مکش‌م‌باد).

Namba 2300 ina sifa ya kihisabati ya pekee inayofanana na ile inayofanya 2520 ijulikane sana—ndiyo namba chanya ndogo zaidi inayogawanyika kwa kila namba kamili kutoka 1 hadi 9 (yaani, kizidisho cha pamoja kidogo zaidi cha 1 hadi 9).

220 ኣብ ስነ-ቁጽረ ብፍሉይ ንዝተፈልጠ ምድብ ኣለዎ—ምኽንያቱ እቲ ካብ ዝነኣሰ እና ዝበለጸ ዝፍለጥ ጽምድ ናይ “amicable numbers” ሓደ ክፍሊ ስለ ዝኾነ እዩ። ኣብ ዓለም ሒሶብ: “amicable numbers” ማለት ክልተ ዝተፈላለዩ ቁጽራታት እዮም፣ ኣብዚ ድማ ድምር ናይ ትኽክለኛ ኣካፈልቲ ናይ ነፍሲ ወከፍ ቁጽረ (ኩሎም ኣካፈልቲ እቲ ቁጽረ ባዕሉ ብምውጻእ) ነቲ ካልእ ቁጽረ ይህብ። ኣብ ሒሶብ ከም “ፍጹማት ኣዕሩኽ” ይቐጽሩ—እቶም ጥንታውያን ግሪኻውያን እኳ ከም ምልክት ዕርክነት ይርእይዎም ነይሮም! እቲ ጽምድ 220 እና 284 እዩ። እዚ ጽምድ (220, 284) እቲ ዝነኣሰ ዝፍለጥ “amicable pair” እዩ፣ ኣብ ጥንቲ ዝተረኸበ (ምናልባት ብፒታጎራስ ወይ ብሰዓብቲ)፣ እንተሎ ንዘመናት ድማ እቲ ጥራይ ዝፍለጥ ነይሩ። 220 ከም ሓደ ክፍሊ ናይ ክልተ ቁጽራታት ኣብ ስነ-ቁጽረ ከም ሓደ ካብቶም ክላሲካውያን ይርዳእ።

Nga ana ya kiroho, nambari 220 inawakilisha muungano wa uungu na ubinadamu, na katika ulimwengu wa hisabati inawakilisha jozi ya “marafiki wakamilifu.” Umaarufu wa kihisabati wa 220, 2300, na 2520 umefungamana pamoja kwa maana kwamba jambo ambalo kila moja ya hizi nambari tatu inajulikana kwalo ni kwa sababu ndizo ndogo zaidi katika jamii yake ya pekee. Palmoni anazitambulisha zote mbili, 2520 na 2300, katika aya ya kumi na tatu na ya kumi na nne ya Danieli nane, na 2300 ikitolewa kutoka 2520 hubaki 220; hivyo kila moja ya hizi nambari tatu maarufu ndogo katika ulimwengu wa hisabati inawakilishwa katika aya zinazowakilisha wakati pekee katika Maandiko ambapo Kristo anajitambulisha Mwenyewe kama Palmoni.

Kufika siku elfu mbili na mia tatu, ndipo patakatifu patakapotakaswa, huonyesha mwanzo wa hukumu iliyoanza mwaka 1844 kwa wafu, kisha ikaendelea kwa walio hai tarehe 9/11. Katika aya za kumi na tatu na kumi na nne, Palmoni, Mhesabu wa Ajabu, huunganisha “nyakati saba” za Musa na “siku elfu mbili na mia tatu” za Danieli.

Basi nayoka mosi wa watakatifu akisema, na mtakatifu mwingine akamwambia yule mtakatifu fulani aliyesema, Hata lini itakuwa maono hayo kuhusu dhabihu ya daima, na uasi wa uharibifu, hata patakatifu pamoja na jeshi kutiwa chini ya miguu?

Awo andambila ati, Ku masiku zikwi ziwiri na mazana atatu; pamenepo malo opatulika adzayeretsedwa. Danieli 8:13, 14.

Indaro n'ikirimba cayo bigereranya isano y'ubuhanuzi. Intumbero y'urusengero ni uko Imana yoshobora kuba hagati y'ubwoko bwayo.

Na wanifanyie patakatifu, ili nipate kukaa kati yao. Kutoka 25:8.

Oñta ku'og ñi troopi ñi santuario mew ka ñi host, ka fe santo wūnengechi Palmoni, fey ta ngenelu “ti kiñe santo,” ramtuy “chumte” eyimi “ti santuario ka ti host” troopialu ñi meli pūle epu newen engu, fey ta dunguielu “ti diario” ka “ti transgresión ñi desolación” mew. Epu desolador newen, ñi

troopialu ñi santuario ka ñi host. Pagano ngen ka papalismo, epu rume troopiygün ta Dios ñi santuario ka Dios ñi che.

Mūsānyň Leviticus ýigrimi altydaky “ýedi gezek” diýilýäni “Onuň ähtiniň dawasy” diýlip atlandyrylýar. Ysraýylyň demirgazyk we günorta patyşalyklaryna garşy çykan “ýedi gezek” höküm “Onuň ähtiniň dawasy” boldy. Şol höküm demirgazyk patyşalygynyň b.e. öň 723-nji ýylda, günorta patyşalygynyň bolsa b.e. öň 677-nji ýylda sürgüne alnyp gidiljekdigini görkezdi. Palmoniden: mukaddes ýere we goşuna garşy “ýedi gezek” dargadylyşy näçe wagta çenli dowam etdiriler diýip soraldy, jogap bolsa 1844-nji ýylyň 22-nji oktýabryna çenli diýildi.

[illegible]

Moses na Daniel baprofesi ya ntango esilaki esika moko ku Oktobre 22, 1844, Palmoni amimonisaki na ntango moko elembo ya “220” mpo na ya Daniel oyo ebandaki na 457 BC mpe ya Mose oyo ebandaki na 677 BC, elingi koloba mbula “220” kati na bisika mibale ya ebandeli ya baprofesi mibale oyo esengelaki kosuka elongo mpenza na ntango Habakuki “2:20” ekokisamaki na 10-22 (10X22=220) na 1844. Mokolo wana etyamaki elembo ya ebandeli ya kobeta ya kelelo ya nsambo, ntango sekele ya Nzambe esengelaki kosilisama; boye, etyaki mpe elembo ya ebandeli ya eleko moko ya ntango mpo na kotiyama elembo ya nkama moko na tuku minei na minei ya nkóto. Mokolo wana nde elembo ya ebandeli ya kotiyama elembo ya nkama moko na tuku minei na minei ya nkóto, mpo ete mosala oyo esilisamaka na ntango ya kobeta ya kelelo ya nsambo ezali kotiyama elembo ya bato ya Nzambe, oyo ezali sekele ya Nzambe, oyo ezali Klisto kati na bino elikya ya nkembo, oyo ezali bosangani ya bonzambe mpe bomoto.

ین‌یشن‌اش یی «تاک تو‌ه» ی‌م‌تاخ و 1798 ی‌لاس مل ی‌رووکاب ی‌ن‌یشن‌اش یی «تاک تو‌ه» ی‌م‌تاخ
 م‌ب‌ه‌ی‌موام م‌ه‌ی. تاک‌ه‌د‌ت‌س‌ورد 1844 ات 1798 مل مل‌اس‌ش‌ه‌ش و ل‌چ ی‌ک‌ه‌ی‌موام، 1844 ی‌لاس مل ی‌رووش‌اب
 م‌ه‌ی‌ئ‌س ی‌ن‌ت‌اه م‌ب ی‌ی‌ات‌وک و ، تاک‌ه‌د‌ئ‌پ‌ت‌س‌د‌ه‌ر‌او‌چ ی‌مو‌ن‌ت‌و‌م‌ک‌ر‌د ی‌م‌ت‌ش‌ی‌ر‌ف م‌م‌ک‌ه‌ی ی‌ن‌ت‌اه
 1798 ی‌موام م‌ک تاک‌ه‌د‌ی‌رای‌د ی‌ت‌ه‌ی‌اش و‌ود م‌ه‌ی، م‌ن‌ار‌م‌ب‌م‌غ‌ئ‌پ ی‌مو‌ئ‌ش م‌ب. 1844 مل ت‌ئ‌ر‌ن‌ئ‌ه‌د‌م‌ت‌ش‌ی‌ر‌ف
 ی‌ن‌اک‌ه‌ی‌ی‌رووش‌اب و ی‌رووکاب م‌ن‌یشن‌اش ر‌م‌س ی‌ن‌اک‌ه‌د «تاک تو‌ه». ه‌ی‌ی‌ام‌ئ‌ه ی‌ک‌ه‌ی‌موام 1844 ات
 ن‌ای‌لاس‌ش‌ه‌ش و ل‌چ ی‌ک‌ه‌ی‌موام ه‌ی‌مو‌ئ‌ش و‌م‌ب و ، ت‌اه ن‌ای‌ی‌ات‌وک 1844 و 1798 مل ز‌ئ‌ر م‌ب ل‌ی‌ئ‌ار‌س‌ی‌ئ‌ی
 ر‌ئ‌ف و‌خ‌و‌م‌ت‌س‌ار م‌ب ت‌ی‌او‌ک‌ش‌و‌خ. ت‌ئ‌ب‌م‌ن م‌هو‌ود ی‌ک‌ئ‌ت‌ه‌ی‌اش ر‌م‌گ‌ه‌ئ‌ه ی‌ان‌ام ی‌ب‌ه‌ی‌موام و‌ه‌ی. د‌ر‌ک‌ت‌س‌ورد
 تاک‌ه‌د‌ی‌رای‌د و‌خ‌و‌م‌ت‌س‌ار م‌ب ا‌ه‌م‌ور‌ه. م‌هو‌ود و م‌ک‌ه‌ی ی‌ب‌م‌ب ت‌ئ‌ب‌ه‌م‌ت‌ش‌ی‌ر‌ف م‌ه‌ی‌ئ‌س ت‌ئ‌ن‌ا‌وت‌ان م‌ک تاک‌ه‌د‌
 ی‌م‌ک‌م‌ت‌ش‌ی‌ر‌ف ی‌س. 1844 ی‌ر‌م‌ب‌ؤ‌ت‌ک‌ؤ‌ئ‌ی 22 مل م‌ه‌ی‌ئ‌س و ، ت‌اه 1798 مل م‌ت‌ش‌ی‌ر‌ف م‌م‌ک‌ه‌ی م‌ک

یەنارەبەمەغەپ یەکەدیەوام 1844 ات 1798 هک یەوئەب نەکەد نەبەد مەوود یەتەدەش مەراوچ یەوئەتەو مەکرەد
هەییامە.

Nambala 46 ni chisonyezyo cha kachisi, kabili apo Kristu asambwile kachisi ulwa kutendeka, tusanga ukuti abaYuda, mu kupikisana na Kristu, balondolola ukuti ilingi Herodi apangululwile kachisi, fyatoloke imyaka amakumi yane na mutanda. Abalembi ba kale balondolola ukuti ukupangulula kwa kwa Herodi uko abaYuda balandileko, kwapwile umwaka uo Yesu abatishiwe. Ichi cine, pamo ne cishinka ca ku mupashi ukuti twalengwa mu cipasho cakwa Lesa, kabili cipasho Cakwe ni kachisi, ico cileimininwa na 46.

Ye Lilī wa-akalī anū-ahū, bi n’etiti anyī; (anyī wee hū ebube ya, ebube dī ka nke Ọkpara a mūrū nanī ya nke si n’aka Nna pūta,) juputara n’amara na n’eziokwu. Jōn 1:14.

Izwi elihunyushwe ngokuthi “wahlala” lisho ithabhanikeli. Injongo yendlu engewele kwakungukuthi uNkulunkulu ahlale phakathi kwebandla (abantu bakhe). Igama lesiHeberu elithi “ithabhanikeli” elihunyushwe ngokuthi “wahlala” liyilo kanye igama elisetshenziselwe ithabhanikeli elamiswa nguMose, futhi lapho uKristu eqala ukuhlanza ithempeli kushiwo ngokuqondile ukuthi umzimba kaKristu wawuyithempeli. Inani elingu-46, elisungulwa ngokuqondisisa kahle lokho uPalmoni akubeka emazwini amabili ayisisekelo se-Adventism, litholakala kuJohane. Iminyaka engu-46 ixhumene no-220 kulabo abathanda ukubona.

Ū ṣagirtēn wī bīr anīn ku hatiye nivīśīn, “Xemgīniya mala te min xwar.” Paṣê Cihû bersiv dan ū jê re gotin, “Tu ji bo me kījan nīṣanê didī, ji ber ku van tiṣtan dikī?”

Yesu akajibu, akawaambia, Haribuni hekalu hili, nami katika siku tatu nitalisimamisha. Ndipo Wayahudi wakasema, Hekalu hili limejengwa kwa muda wa miaka arobaini na sita, nawe je, utalisimamisha katika siku tatu? Lakini yeye alinena habari ya hekalu la mwili wake. Yohana 2:17–21.

Iri ni mu murongo wa makumyabiri, bityo rero muri Yohana 2:20 ni ho Abayuda bavuga bati: “Urusengero uru rumaze imyaka mirongo ine n’itandatu rwubakwa, nawe urarwubaka mu minsi itatu?” Umubare 46 ufitanje isano n’urusengero mu gice n’umurongo bitabaza 220. Muri uwo murongo, Abayuda bagaragaza ko urusengero rwamaze imyaka 46 rwubakwa, ibyo bikagereranywa n’itangiriro rya Isirayeli ya kera igihe Mose yamaze iminsi 46 ku musozi ahabwa amabwiriza yo kubaka urusengero. Twaremwe mu ishusho y’Imana, bityo si impanuka ko urusengero rwa muntu rufite kromozomu 46, 23 z’umugabo na 23 z’umugore. Izo kromozomu 23 z’umugabo n’iz’umugore ni zo mabwiriza yo kubaka urusengero rwa muntu. Palmoni, waremye ibintu byose, ni na we waremye gahunda iri mu mubiri wa muntu isimbuza buri ngirabuzimafatizo yo mu mubiri wa muntu izindi ngirabuzimafatizo nshya kandi nzima, kandi uku gusubizwamo kwose kw’ingirabuzimafatizo z’umubiri zishaje bifata imyaka irindwi, ari yo minsi 2520. Abayuda bahuza imyaka 46 n’urusengero, ariko Kristo yavugaga iby’umubiri We wagombaga kuzurwa mu minsi itatu. Kuva mu 1798 kugeza mu 1844, urusengero rw’Abamilerite rwarubatswe, kandi rwarubatswe mu gihe abamarayika batatu bose bagera, kandi abo bamarayika batatu bakwira muri iyo myaka 46 kuva mu 1798 kugeza mu 1844 bagaragazwa na Kristo nk’iminsi. Yaravuze ati: “Senyai uru rusengero,” kandi mu minsi itatu nzarwubaka, bityo ahuza gusenya kw’urusengero

rwagombaga kubakwa mu minsi itatu.

Daniel amanya ubuturo n'ingabo birimbura mu murongo wa cumi na gatatu. Ubwami bwo mu majyaruguru bugereranya ingabo, kandi ubwami bwo mu majyepfo bugereranya ubuturo bwera, kuko ari ho i Yerusalemu iherereye. Ni cyo gituma, igihe ikibazo cyo gukandagirirwa kivuzwe, icya mbere muri ibyo bintu byombi, (ubuturo bwera n'ingabo), kujyanwa mu bunyage cyari ubwami bwo mu majyaruguru mu mwaka wa 723 Mbere ya Kristo. Nyuma y'imyaka 46, mu wa 677 Mbere ya Kristo, “ibihe birindwi” bitangira ku bwami bwo mu majyepfo bwa Yuda. Ibi bisobanuye ko gukandagirirwa kw'ingabo kwarangiye mu wa 1798, kandi ko gukandagirirwa kw'ubuturo bwera kwarangiye mu wa 1844.

هك، نامرف ئس رس هل موهن ئنب تاىنب مىل مشرؤى ىوهئ وب نووچ رد لباب هل هنؤك ىلىئى ارئى رىربؤت كؤى 22 هل مهئىس ىمتش ىرف ىنتاه مب هك درك لاس دهس ئس و رازه وود مب ىتس هد ناىمهئىس لباب ىل اس اتفه و هئ كهو، ىناحؤر ىلباب ىنارمكوح ىهوام اد 1798 ىلاس هل. تاه ىىاتؤك 1844 مب هك ىكهئى ىنبش ئپ ىهوام و، تاه ىىاتؤك، ووبارنئ ه وب ىهنوومن درك ىنارمكوح ىنقىمتس ار موئل كهئى ىنبش ئپ هك تئد ىىاتؤك ادهنئوش وهل ىواومت مب، ووبارد ناش ىن متش ىرف ئس مهئىس ىنامرف ىندن اىهگار هل: ووبدر كئىپ ىتس هد.

هك ادهئى متش ىرف ئس وهئ ىهروهد هل هرابوود، ووب كهئل اس ٢٣٠٠ ىافلئى هك ىنامرف ئس وهئ ىهروهد ىناكهئى ىتمر هن ب هنووتس اگئمؤى و افلهئى ىكوودره. موتهاه، ووب كهؤؤر ٢٣٠٠ ىاگئمؤى ن. دهده ناش ىن مىل مشرؤى و اگتسر هپ ىنان تاىنب ىراك ١٨٤٤ و ٤٥٧؛ نمز ىتنئ قدهئى

Na useme naye, ukisema, Bwana wa majeshi asema hivi, akisema, Tazama, mtu ambaye jina lake ni TAWI; naye atakua kutoka mahali pake, naye ataujenga hekalu la Bwana: Naam, ndiye atakayelijenga hekalu la Bwana; naye atauchukua utukufu, naye ataketi na kutawala juu ya kiti chake cha enzi; naye atakuwa kuhani juu ya kiti chake cha enzi; na shauri la amani litakuwa kati yao wote wawili. Zekaria 6:12, 13.

Kristo tanihi Xivandla laha u boxiwa tanihi Yena la akiweke tempele ya HOSI, naswona hilaha a pfuxiweke hakona hi siku ra vunharhu loko ntsumi ya vunharhu yi fika hi October 22, 1844, tempele ya Vamillerite a yi akiwe hi Kristo, hikuva hi Yena la akaka tempele ya HOSI. Hambileswi leswi swi hetisekeke eka matimu ya Vamillerite, ku hetiseka ka swona loku hetisekeke ku le nkarhi wa mpfula ya le ndzhaku, hikuva ku phindhiwa ka xivulwa lexi nge “u ta aka tempele ya HOSI” ku pfumelela lava va nga ta vona leswaku HOSI yi ake tempele ya Vamillerite hi malembe ya 46, kambe leswaku u aka yin’wana tempele ya lava dzana na mune wa makume mune wa magidi enkarhini wa mpfula ya le ndzhaku, hikuva Petro u vula leswaku lava dzana na mune wa makume mune wa magidi va ta pfuxetiwa ehenhla tanihi yindlu ya moya.

Palmoni에게 “어느 때까지니이까”라는 질문이 제기될 때 그의 대답은 “이천삼백 주야까지니 그 때에 성소가 정결하게 함을 입으리라”이지만, 모세와 엘리야와 밀러파, 교황권의 순교자들, 성전을 척량하는 스가랴와 요한, 이사야 6장의 이사야와 그 밖에 언급되지 않은 이들은 모두 13절의 “어느 때까지니이까”라는 질문에 대한 대답이 “9/11부터 일요일 법령까지니, 그 때에 성소가 정결하게 함을 입으리라”라고 말한다.

Ngezha 22, 1844 waelezewa kwa mfano na Ibrahimu alipomtoa mwanawe, kwa maana jambo hilo lilikuwa mfano wa msalaba ambapo Baba wa mbinguni alimtoa Mwanawe. Musa na Waebrania katika Bahari ya Shamu, kulingana na mtume Paulo, waliwakilisha ubatizo, nao ni mfano wa msalaba, ambao nao ulifanywa mfano wake na Ibrahimu juu ya Mlima Moria pamoja na Isaka.

Na hene, bâv we bibet ku hûn nâ ku ne xanxwe hweqêlâhû de, ce ku hemû bavên me di bin ewrê de bûn, û hemû ji deryayê derbas bûn; û hemû jî di ewrê û di deryayê de bo Mûsa hatin vaftîzkirin. 1 Korintî 10:1, 2.

Bieenyi, kino kirina kwaamba ubatizo uwakilwa na Okutobala 22, 1844, ari ho omuryango gwa Noa ogw'abantu munaana babatiziibwe. "Munaana" kuba akaama k'okuzooka.

Abakaba abatali boro, ubwo kwihangana kw'Imana kwategerezaga mu minsi ya Nowa, igihe inkuge yarimo itegurwa, iyo abantu bake—ni ukuvuga ubugingo umunani—bakiriyemo mu mazi. Kandi icyo kigereranyo ni cyo n'umubatizo ubu udukiza, atari ukuvanaho umwanda wo ku mubiri, ahubwo ari isezerano ry'umutima uticira urubanza imbere y'Imana, ku bw'izuka rya Yesu Kristo. 1 Petero 3:20, 21.

Anyanti kilajo kya buhya kya kyasululilwe kuhusu Oktoba 22, 1844, kufanana na kutoelewa ushuhuda wa Nuhu ndani ya safina, Musa kwenye Bahari ya Shamu, Ibrahimu juu ya Mlima Moria, na Yesu juu ya msalaba. Katika tarehe hiyo malaika wa tatu aliingia katika historia, naye ndiye malaika awatiaye muhuri watu wa Mungu.

“Ndzi tlhela ndzi vona ntsumi ya vunharhu. Ntsumi leyi a yi famba na mina yi ku, ‘Rito ra yona ra chavisa, ntirho wa yona wa biha ngopfufu. Hi yona ntsumi leyi nga ta hlawula koroni exikarhi ka mfava, kutani yi fungha kumbe yi boha koroni leswaku yi ya eka vuhlayiselo bya le tilweni.’ Swilo leswi swi fanele ku khumba miehleketo hinkwayo, ni ku tlhela swi teka nyingiso hinkwawo. Nakambe ndzi kombisiwile nkoka wa leswaku lava pfumelaka leswaku hi amukela rungula ro hetelela ra tintswalo, va fanele ku tihambanisa na lava siku ni siku va amukelaka kumbe va dzuvulaka xihoxo lexintshwa. Ndzi vone leswaku hambi ku ri vatsongo kumbe lavakulu a va fanelanga ku ya eminhlanganweni ya lava nga exihoxweni ni le munyameni. Ntsumi yi te, ‘Miehleketo a yi tshike ku tshama yi ehleketa hi swilo leswi nga pfuniki nchumu.’” Manuscript Releases, vholumo 5, 425.

Kufuatana na mistari ile mitakatifu ya kinabii iliyokuwa mfano wa tarehe hiyo, malaika wa tatu aliwasili na kuanza kazi yake, ambayo inajumuisha kuwatenga mabikira wenye hekima na wale wapumbavu wanaowakilishwa kama ngano na magugu katika kifungu hicho. Kutokuelewa jinsi mwaka 1844 ulivyofanyiwa mfano mtakatifu kwa ukamilifu, au kutojua yale yaliyofunuliwa kuhusu alama za njia zilizohusiana na 1844 na kuendelea hadi 1863, humwacha mtu bila kuwa tayari kushindana kinabii na athari za ukweli kwamba Kristo ndiye kiini cha mafungu yale mawili yanayowakilisha msingi wa Uadventista, na kwamba humo Kristo anatambuliwa kama Palmoni, Muumba wa hisabati na wa vitu vyote vingine.

Vhañgulo vya sasa kha mbudziso ya ndimana ya fumi na tharu zwo fhambana na zwe zwa vha zwone nga 1845. Nga 1845 vhapfuli vha u thoma vho vha vha tshi khou bva kha u kulea mbilu kukhulu, vha tshi thoma u lwisana na muhumbulo wa uri Murena o vha o vhuisa tshifhiwa tsha

muporofita, zwe zwo vha zwi songo itwa u bva tshifhinganani tsha vhafunziwa. Vho vha vha tshi khou toda u pfesesa zwine mulaedza wa muruwa wa vhuraru wa amba zwone, nahone vha tshi khou vuwa mbilu u vhona uri tshenzhelo ye vha tou i fhira yo vha i si tshithu tsho fhambanaho na mafhungo makhethwa a divhazwakale. Nga 1850 vho vha vha tshi khou netshedza tshati ntswa ya vhapfuli vha u thoma uri i lugise nahone i dzhie vhudzulo ha tshati ya vhapfuli vha u thoma ya 1843. Dzitshati idzi mbili dzo vhidzwa nga Khaladzi White sa dzipfulufhedziso dza “dzitafula” dza Habakuku ndima ya vuvhili. Zwi tshi vha zwenezwo, 1850 ndi dzipfulufhedziso dzo khwaḥisedzwaho dza Ipfi la vuporofita la Mudzimu.

Pioneers-a hi thutluak a ziaak uh khân, 1843 chart kha Habakkuk bung hnih-naa “tables” tlingkawpna a ni lo tih phat chu, rinna bul thuhla kha kalsan tihna a ni an ti. Sister White chuan chart kha Lalpa kutin a hruai a ni tih a pawm a, Habakkuk thu tlingkawpna a ni tih pawh a pawm baw; chutiang bawkin 1850 chart chungah pawh pawmna thu mahniang tak chu a dah baw. Habakkuk chuan “tables” tiin tam lam a sawi a, 1843 chart kha May 1842-ah an chhap chhuah khân, angka thenkhat-ah dik lohna a nei a, chu dik lohna chungah chuan Lalpa’n a kut a khuh. Kum 1850-ah chuan chart thar pakhat an pe chhuak a, chu chart chuan angka-a dik lohna chu a siamthat. Habakkuk-a “tables” te hian hrilhlawkna tlingkawpna te an entir a, chu hrilhlawkna te chu May 1842 atanga January 1850 thlengin an tling ta.

چیه 1850 یی‌یاتۆک ای‌پت‌ش‌خ و ،ووب ادئیت یک‌ه‌ی‌ل‌هه ،کئ‌پ‌ت‌س‌د‌د ای‌پت‌ش‌خ نای ،1843 ای‌پت‌ش‌خ یک‌ه‌ی‌موام 1850 ی‌م‌وود ی‌ن‌وون‌اک ات‌هه 1842 یرای‌ای ی‌گ‌ن‌ام‌ل‌ه‌ی‌موام .ووب‌ن‌ ادئیت یک‌ه‌ی‌ل‌هه من‌اش‌ین‌ مت‌کون ،1850 ی‌م‌وود ی‌ن‌وون‌اک ا‌ه‌م‌وره ،1842 یرای‌ای و ،هری‌گ‌ئ‌ج ی‌وار‌ک‌ئ‌ن‌ی‌ب‌ش‌ئ‌پ‌پ‌ اف‌ل‌ه‌ی‌ .ه‌ی‌ادئیت نای‌ا‌گ‌ئ‌م‌ؤ‌ی‌ و اف‌ل‌ه‌ی‌ ی‌ؤ‌ژ‌او من‌ان‌اش‌ین‌ مت‌کون و‌ه‌ی‌ و ،ن‌د‌د‌د‌ن‌اش‌ین‌ ن‌اک‌ه‌وار‌ک‌ئ‌ن‌ی‌ب‌ش‌ئ‌پ‌پ‌ و ،ه‌ی‌ا‌گ‌ئ‌م‌ؤ‌ی‌ 1850 و ه‌ی‌اف‌ل‌ه‌ی‌ 1842 .ت‌ی‌پ‌ ن‌ی‌م‌وود و ت‌س‌ی‌ب و ن‌ی‌ی‌اود ،ا‌گ‌ئ‌م‌ؤ‌ی‌ و ،ت‌ی‌پ‌ م‌ه‌ک‌ه‌ی‌ ن‌ای‌ ی‌ن‌ار‌ب‌ی‌ع ی‌ئ‌ب‌و‌ف‌ل‌ه‌ی‌ ل‌ه‌ م‌ه‌ه‌ز‌ن‌ای‌س ی‌ت‌ی‌پ‌ و ن‌ی‌ر‌گ‌ب‌ر‌ه‌و ن‌ام‌ه‌ی‌ن‌ار‌ب‌ی‌ع ی‌ت‌ی‌پ‌ وود و‌ه‌ی‌ ر‌ه‌گ‌ه‌ی‌ ن‌ی‌م‌وود و ت‌س‌ی‌ب و م‌ه‌ه‌ز‌ن‌ای‌س ،م‌ه‌ک‌ه‌ی‌ م‌ک‌ ن‌ی‌م‌ک‌د‌ت‌س‌ورد «ی‌ت‌س‌ار» ی‌ن‌ار‌ب‌ی‌ع ی‌ش‌و او‌ه‌ی‌ ،ن‌ی‌ئ‌ن‌ب‌اد‌ ه‌وار‌س‌وون ی‌ن‌ار‌ب‌ی‌ع ی‌ئ‌ب‌و‌ف‌ل‌ه‌ی‌ ی‌ن‌اک‌ه‌ت‌ی‌پ‌.

Mantiki ya kinabii inayotumika kwa alama za njia za 1842 na 1850 ni kwamba zimeunganishwa pamoja kwa “kosa.” Alfa ilikuwa na kosa, na Omega ikalisahihisha kosa hilo hilo; kwa hiyo, kile kinachosimama kati ya herufi za alfa na omega ni “kosa,” ishara ya uasi, ambalo ndilo jambo analoliwakilisha namba kumi na tatu. Kipindi cha 1842 hadi 1850 ni kipindi cha kinabii kilichowekwa imara chenye chapa ya Alfa na Omega, nacho ndicho “kweli.” Mpaka historia hiyo ichunguzwe kwa uzito na kiroho na Mwadhventista wa Siku ya Saba wa Laodikia, kwa hakika amepofushwa kuona KWELI iliyo dhahiri, ambayo kipindi cha kinabii cha meza za Habakuki kutoka 1842 hadi 1850 huithibitisha pasipo shaka yo yote. Kweli inayowekwa imara pamoja na mashahidi wawili ni kwamba chati ya 1850 haina makosa. Chati ya 1850, kama ilivyo chati ya 1843, ina “nyakati saba” za Musa, na katika chati zote mbili “nyakati saba” zimewekwa katikati ya chati zikitoka juu hadi chini, zikionyesha kipindi cha “nyakati saba” kinachoanza mwaka 677 KK hadi 1844. Hesabu ya 2520 haimo tu kwenye chati; ndiyo kitovu cha chati hiyo.

Katikati ya mstari wa kinabii unaoonyesha “nyakati saba” kunaonyeshwa msalaba. Kitovu cha jedwali zote mbili ni ratiba ya wakati ya 2520 inayotoka juu kwenda chini. Katikati yake kuna msalaba. Msalaba ulikuwa katikati ya juma ambalo Kristo alilithibitisha agano pamoja na wengi

kwa kuitimiza Danieli 9:27. Juma hilo linawakilisha miaka saba, ambayo kwa unabii ni siku 2520. Kama ilivyo kwa yale majedwali, katikati kabisa ya zile siku 2520, Kristo alikuwa akilithibitisha agano juu ya msalaba. Tangu ubatizo wa Kristo hadi msalabani kulikuwa siku 1260 kwa unabii. Hii ina maana kwamba tangu ubatizo hadi msalabani kungekuwa na sadaka za asubuhi 1260 na sadaka za jioni 1260 zikiongoza hadi msalabani; lakini msalabani, mwana-kondoo huyo wa mwisho wa dhabihu alimponyoka kuhani, na Mwana-Kondoo wa Mungu akawa sadaka ya jioni, na hivyo akawakilisha toleo la Mwana-Kondoo la 2520 tangu ubatizo.

Mpuzamahaa gwa juma ulikuwa msalaba, na mpuzamahaa gwa meza zose mbili takatifu ni msalaba; lakini kwa kila hali Mwana-kondoo amewekwa ndani mwa kweli iliyoonyeshwa kwa ishara na 2520. Msalaba umewekwa katikati ya siku 2520, na pale msalabani Yesu alikuwa toleo la 2520 na la mwisho. Historia kati ya Mei 1842 na Januari 1850 inawakilisha kosa, naye Kristo, aliye Kweli, aliwekwa kati ya wahalifu wawili; ijapokuwa hakuwa mhalifu, alitendewa kama mhalifu. Kwa hiyo tuna wahalifu watatu, mmoja atakayopotea na mmoja atakayeokolewa. Wahalifu hao watatu ni alama tatu za njia zilizofungwa pamoja kwa uhalifu, ijapokuwa alama ya njia ya katikati ni kinyume cha mhalifu wa alfa na omega. Wahalifu wa alfa na omega wanaunganishwa na alama ya njia ya katikati, yaani, msalaba.

Ku meza ya Habakkuki kuanzia 1842 mpaka 1850, kosa lilikuwa herufi ya katikati iliyounganika pamoja na alama ya kwanza na ya mwisho ya njia. Alama ya katikati ya njia pale msalabani iliwaunganisha wahalifu watatu pamoja, lakini alama ya katikati ya njia katika haya si kosa, ni Kweli, na kipengele kimoja cha kweli kinachothibitishwa na msalaba pamoja na meza za Habakkuki ni kwamba 2520, ile “nyakati saba” ya Mambo ya Walawi ishirini na sita, ni kweli; na katika muktadha wa mantiki iliyowekwa mbele hivi punde, kuukataa 2520 ni kumkataa Yesu.

Palmoni, Wokulenga wa Ajabu, anaposema, “Hata siku elfu mbili na mia tatu; ndipo patakatifu patakapotakaswa,” anajibu swali la kinabii la “hata lini.” Jibu si tena 1844, kwa maana mwendo wa Wamileriti wa Kifiladelfia ulikoma mwaka 1856, kwa kuwa ndipo ilipotambuliwa na James na Ellen White kwamba mwendo huo ulikuwa umehama kutoka Filadelfia kwenda Laodikia. Sister White alipochora mstari huo mchangani, ilimaanisha kwamba, hadi hali hiyo ibadilike, uhusiano wa Mungu na watu Wake ulipaswa kufahamika kuwa unawakilisha utengano, kwa maana Yeye husimama nje akibisha kwenye mioyo ya Walaodikia akitafuta kuingizwa. Uungu Wake hauko ndani ya ubinadamu wao. Kazi yenyewe ambayo Kristo alianza tarehe 22 Oktoba, 1844, ilikuwa ni kuuunganisha uungu Wake na ubinadamu, naye Kristo alikuwa tayari kufanya jambo hilo hasa, lakini haikuwa hivyo.

“1844년의 큰 실망 이후에 재림신자들이 그들의 믿음을 굳게 붙들고 하나님의 열려 가는 섭리를 따라 연합하여 전진하며, 셋째 천사의 기별을 받아 성령의 능력으로 그것을 세상에 선포하였더라면, 그들은 하나님의 구원을 보았을 것이요, 주께서 그들의 노력과 함께 능력 있게 역사하셨을 것이며, 그 사업은 완성되었을 것이고, 그리스도께서는 이미 이때 전에 당신의 백성을 그들의 상으로 받으시기 위하여 오셨을 것이다. 그러나 그 실망 뒤에 따랐던 의심과 불확실의 기간 동안 많은 재림 신자들이 그들의 믿음을 버렸다.... 그리하여 그 사업은 지장을 받았고, 세상은 흑암 가운데 버려졌다. 만일 재림신자 단체 전체가 하나님의 계명들과 예수의 믿음 위에 연합하였더라면, 우리의

역사는 얼마나 크게 달라졌겠는가!” 전도, 695.

Ebyafa bya Israyiri ey'edda nga biddibwamu, Mukama yaleeta Israyiri ow'omulembe guno okuva mu kizikiza eky'Ebiseera eby'Ekizikiza n'ayingira nabo mu ndagaano ku Nnyanja Emmyufu, kubanga okubatizibwa kabonero akalaga enkolagana ey'endagaano. Naye Israyiri alina okugezebwa okulaba oba banaakuuma endagaano. Ku bya Israyiri ow'edda baalemwa ebigezo kkumi ng'ekitabo kya Kubala bwe kiraga. Mu kulemwa okw'ekkumi baasalirwa okufiira mu ddungu mu myaka ena mu kumi, bwe kityo ne bawa ekyokulabirako eky'okugaana kwa Israyiri ow'omulembe guno obubaka bwa Lawodikiya obw'omwaka 1856. Nga bwe kyali ku kulemwa kwa Israyiri ow'edda mu bigezo kkumi ebyagenda biryoka byeyongera (ekkumi nga kabonero k'okugezebwa), okuva ku kujja kwa malayika ow'okusatu mu 1844 okutuuka mu 1856, enkola y'okugezebwa eyagenda yeeyongera yaleetebwa ku kibinja kya Millerite eky'e Firaderufiya.

Lwivyeso kkumi okuva ku Nnyanja Emmyufu okutuuka ku kusooka okw'okujeemera e Kadesi biragiddwa ng'ekiseera eky'obunnabbi, kubanga birina omuwendo kkumi ogugatta ekiseera ekyo wamu. Kkumi, olw'okuba kabonero ak'okugezesebwa, lwivyeso kkumi byalagula ebika kkumi ebyagaananga endagaano ne biremererwa ekiwivyeso eky'ekkumi era n'enkola yonna ey'okugezesebwa. Ekiseera ekyo kyatandikira ku kusomoka Ennyanja Emmyufu, era Amateeka Ekkumi gagiragiddwa ng'ekisooka ku lwivyeso kkumi oluvannyuma lw'ennyanja; ekiwivyeso ekisooka nga ye Ssabiiti, akabonero era envumbo y'Amateeka Ekkumi (ekyalagibwa mana). Ekiseera ekyo eky'olwivyeso kkumi mu Isiraeri ey'edda bwe kiteekebwa bwetyo mu bulambulukufu ng'ekiseera eky'obunnabbi ekitongole, era Omwoyo gw'Obunnabbi bwe gututegeeza nti okusomoka Ennyanja Emmyufu kwalaga ku October 22, 1844, kale tulina okumanya nti mu kiseera ekyo enkola ey'okugezesebwa eyeyongera yassibwawo. Obuadiventi tebukimanyi ekyo, kye bava batayinza kulaba nti mu 1863 baalagirwa okufiira mu ddungu erya Laodikiya okutuusa ku tteeka lya Ssande, etteeka ddala lye baaweebwa okulangirira okulabula ku ddyo ku ntandikwa yennyini ey'enkola ey'okugezesebwa eyaleeta ku 1863.

1856-ին, երբ Լաոդիկիայի վիճակի մասին հռչակումը հասավ Միլլերիական ադվենտիզմին, «յոթ ժամանակների» վերաբերյալ հրատարակվեց «նոր գինի»: Նոր լույսը երբեք չընդունվեց, և յոթ տարի անց, կամ 2520 մարգարեական օր հետո, լաոդիկիական միլլերիական շարժումն ավարտվեց և դարձավ Լաոդիկիական Յոթերորդ օրվա ադվենտիստական եկեղեցի: Մովսեսը պատրաստ էր մտնել Ավետյաց երկիրը, բայց տասներորդ փորձությունն արդեն հասել էր, և, իհարկե, դա հիմնարար փորձություն էր, որովհետև հենց սկզբից Մովսեսին հանձնարարված գործը Աստծո ժողովրդին Ավետյաց երկիր առաջնորդելն էր: Դա այն գործն էր, որ Մովսեսի առջև էր դրված նախքան նրա Եգիպտոս հասնելը: Տասներորդ փորձությունն արդեն հասել էր, և ապստամբները տատանվում էին Ավետյաց երկիր մտնելու հարցում:

Ndzi n'wina ndzi ku byela ndzi ku, Mi fike entshaveni ya Vaamori, leyi HOSI Xikwembu xa hina xi hi nyikaka yona. Waswivo, HOSI Xikwembu xa wena xi veke tiko emahlweni ka wena; tlhandluka u ya ri dya ndzhaka, hilaha HOSI Xikwembu xa vatata wa wena xi ku byeleke hakona; u nga chavi, naswona u nga heli matimba. Kutani hinkwenu mi tshinelerile eka mina, un'wana ni un'wana wa n'wina, mi ku, Hi ta ruma vavanuna va hi rhangela, kutani va ta hi

Deteronoma 1:20–23.

w'ivugabutumwa no guhinduka itorero.

mbele.

nge?” tih zawhna chu “engtik chhung nge?” tihin entîr line dangte nêna a inrem a ni.

ہرازہ راوچ و لچ و دمس نامہ مک نہدہد ناشین کہی الائی ناوہی، شی ژور نی مہہ جنہی یوارکش ہکش یپ

guinifi, ya Ellen tinilaika un manlinang yan manmatngan na lus. I na'ân-ña ha represêta i

mensāhen Laodicea.

Ndzi ku layisa leswaku u xava eka mina nsuku lowu ringiweke hi ndzilo, leswaku u ta tlhela u fuwa; ni swiambalo swo basa, leswaku u ambexiwa, ni leswaku tingana ta vuandlalo bya wena ti nga vonaki; u tlhela u tota mahlo ya wena hi murhi wa mahlo, leswaku u ta vona. Nhluvutelo 3:18.

“Thi ya ditólyá” aala alíla yá Mupángu, ka Ellen muthu wa kwaka ne kuwela. Upahu ku baMillerite mu 1856 wauya mu kwitavila mulumbe wa ku Laodikea nge mo wawonekela mu miandiko yakwe, ne nge mo wawumbulwa mu lina lyakwe. Ndundu White wa lumbulula patalala mba mulumbe wa mu 1888 wa Jones ne Waggoner wauya mulumbe wa ku Laodikea, ne mba mulumbe wabo nawo wauya mulumbe wa malaika wa butatu.

“Nang Pukelna ti Apo, imbaonna iti tattaoNa ti nangin-a unay a mensahe babaen kadagiti Lallakay a Waggoner ken Jones. ... Daytoy ti mensahe nga imbilin ti Dios a maited iti lubong. Daytoy ti mensahe ti maikatlo nga anghel, nga ipakdaar koma iti napigsa a timek, ken maikuyog iti pannakaibukbok ti EspirituNa iti dakkell a sukod.” Testimonies to Ministers, 91.

Ingelosi yesithathu yafika ngowe-1844, yaye yazama umsebenzi wayo okwesibini ngowe-1888. Umyalezo wowe-1888 wawungumyalezo waseLawodike, wawungumyalezo wengelosi yesithathu, wawuphawula ukuhla kwengelosi yeSityhilelo seshumi elinesibhozo, wawungumyalezo wokugwetyelwa ngokholo ovakaliswayo ngexesha lokuthululwa kwemvula yasemva kwexesha. Ingelosi yesithathu yafika ngowe-1844 yaza yabuya kwakhona ngowe-1888, ukuze yaliwe kuzo zombini ezo zihlandlo, kodwa zombini ezo zihlandlo zifanekisa ixesha xa ingelosi yesithathu ifika ngexesha lemvula yasemva kwexesha. U-1844 ngumfuziselo we-9/11, yaye ukuba u-1863 ufanekisa umthetho weCawa, ngoko ke ixesha lesiprofeto elithi “9/11 ukuya kumthetho weCawa” njengoko limelwe ngumfuziselo othi “koda kube nini” liya kumela impendulo yenyanyiso yangoku kumbuzo wendinyana yeshumi elinesithathu othi “koda kube nini.”

1842年から1850年に至るミラー派の歴史は、1844年から1863年に至る第三天使の試みの預言的期間と重なり合う預言的期間である。1842年から1863年に至る期間には、キリストが御自分の宮を清められる、すなわちまず御自身の教会を、続いて第十一時の働き人たちを清められる日曜法に至るまでの、9・11からの歴史を例証する預言的道標が備わっている。日曜法の時、キリストは、旗印のささげ物として世に示すための清められた民を持たれ、教会は勝利の教会となる。その時、キリストの聖所は清められているのである。

“ԱԶԳ ԿՅԻՆ” ձԶԷ ԶԴԷԿՈՒ. ՉՍԶ ՈՉ.Ն ԿՅԻՅ ՉԻՅՉԳՉ, ԱԶԷԲՏՉԷ ԷՉՆՏ ԳՅ ՉՆԿՅ՝ ՈՇԷԴ ԵՇ ԱԶԷՉԵ-ՉՈՒ ՉԻՐԶ ԷԴՕՅԵ ՍՅՆԶԻ ՁԶԷ ԲԶԷԷ ՁԶ ԷՅՅՉ ՉՆ ԱՉՆՉՅՅ ԻՉՈՒ ԲԶԷՏՉ ԵՅ ԳՅԿՅՉ Չ՝ԵԵՅԵ ՇԱՉ, ԱԶԷԲՏՉԷ ԷՅՅՉ ԻՉՆԷԶ-ԻՉՆԷԶ ՈՏԿԻՐՉ.Յ ԵՅ ՕՏՉՅՅՅ. ՁԶ ՕՅԻ ԿՅԻՅՆ ԲՉ.ԵԴԳ ԱՉԿՕՅ ԱՅԷԶ ԿՅՆԶԷՉՈՒ ՉԻՐԶ ՅԵՕՅ “ԱԶԳ ԿՅԻՆ” ՁԶԷ ՍՅՕՅ ԷՉԻԲՏԴ ՈԴԵՉ.Ն ՉԻՅՉԳՉ, ՅԷՉ ԳՅ ԶՉՅՅԳՉ ԻՉԳ ՁԶ ԻՉԻԲԱՅԷՏ ՅԻՅՆ ԶԱ ԵՉԷ “ԱԶԳ ԿՅԻՆ” ՁԶԷ ԵԿԵԲԴ ԷՉՅՅ ԷՉ.ԵՇՈ.Ն ԵՉԷՉ, ԱԶԳՅԻ 9/11 ԵՏՅԷ ՁՅՈԴԱՉՆ ՉՆԴԷ ԿՅՕԴԴ ԻՅՆՍՅԷՕ ԻՉՈԴՕՆ ԷՉԷՕՏՉԷ ԷՉԻՏՉ ԿՅԵՅՅՈՒ. ՅԷՉ ԴՕԴԿՉԷ ԳՅ ՕՉՆԵՅԱ ՁԶԷ ՈՏԴԷՆԴ ՁԶԷ ԴՕԴԿՉԷ, ՉՆ ՕՉՆԵՅԱ ՁԶԷ ՈՏԴԷՆԴ ՁԶԷ ԴՕԴԿՉԷ ԳՅ ՍՅՆԶԻ ՍՅՕՏԴ ՁԶ ԿԳԿԵ ՉԻՅՉԷՈՒ

